



ကရင်ဟဇ္ဇာလူမှု ဧည့်သည်နှင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းများ ဧည့်ခံရခြင်း
Karenni Civil Society Network


P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 08 2196 2258, E-mail:kcsn2010@gmail.com

ဩဂုတ် ၁၇ ရက်၊ ၂၀၂၁ ခုနှစ်
 ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက် ဩဂုတ် ၂ - ၁၅
 ရက်၊ ၂၀၂၁ ခုနှစ်
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဩဂုတ် ၁	ဩဂုတ် ၂ - ဩဂုတ် ၁၅	စုစုပေါင်း
၁	သတ်ဖြတ်ခံရခြင်း	၈၂		၈၂
၂	ဖမ်းဆီးခံရခြင်း	၁၃၅	၁၅	၁၅၀
၃	ထိခိုက်ဒဏ်ရာရခြင်း	၁၀၂	၄	၁၀၆
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့	၇		၇
	ဒီးမော့ဆိုမြို့	၁၆၅	၂	၁၆၇
	ဖယ်ခုံမြို့	၄၈	-	၄၈
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း				
စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဩဂုတ် ၁ ရက်နေ့ အထိ	IDPs အသစ် ဩဂုတ် ၂ - ၁၅ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၂၂၃၁၁		၂၂၃၁၁
၂	ဒီးမော့ဆို	၅၅၂၆၅		၅၅၂၆၅
၃	ဖရှူဆို	၂၇၂၉	၆၇၄	၂၇၂၉
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၃၀၀၀၀		၃၀၀၀၀
၆	ရှားတော	၇၂၉		၇၂၉
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၁၁၈၉၆၃	၆၇၄	၁၂၀၄၄၉

စကစတိုက်ခိုက်မှုများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဩဂုတ်လ(၂)ရက်မှ၊ ဩဂုတ်လ (၁၅)ရက်၊ ၂၀၂၁ခုနှစ်



- ဖမ်းဆီးခြင်း

စစ်ကောင်စီအာဏာသိမ်းသည့် အချိန်မှစပြီး ကရင်နီပြည်တွင် ဖမ်းဆီးခံရသည့် လူဦးရေသည် ၁၃၅ ဦးမှ ပြီးခဲ့သည့်သတင်းနှစ်ပတ်အတွင်း ၁၅၀ ဦးအထိ တိုးလာခဲ့သည်။ ဩဂုတ်လ ၆ ရက်နေ့တွင် ကယန်းသာယာမှ ရွာသား (၃)ဦးဖမ်းဆီးခံခဲ့ရသည်။ ထိုဖမ်းဆီးခံရသည့် (၃)ဦးသည် ခွန်ငြိမ်းချမ်း၊ ခွန်းဘော၊ ခွန်ဖိုးအိုတို့ဖြစ်ကြသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် အဆက်အသွယ် ရှိကြောင်း မသင်ကာမူဖြင့် ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားချိန်တွင် ညှဉ်းပန်းနှိပ်စက် ခြင်းများ ခံခဲ့ကြရသည်။ ၎င်းဖမ်းဆီးခံရသည့် ရွာသား (၃)ဦးသည် ဩဂုတ်လ (၇)ရက်နေ့တွင် ပြန်လည်လွတ်မြောက် လာခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့နယ် ဒေါဥရုပ်ကွက်နေ လူငယ် (၃)ဦးအား စစ်ကောင်စီမှ ၎င်းတို့၏နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့သည်။ ထိုဖမ်းရခြင်း၏ အကြောင်းအရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်နှင့် အဆက်အသွယ်ရှိကြောင်း မသင်ကာမူဖြင့် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် ဒေါတကလဲနှင့် ထီးဖိုးကလိုးကျေးရွာ အနီးတွင် မိသားစုများရှိကွာအတွက် စစ်ပြေးရှောင်စခန်းမှ ကျေးရွာသို့ရှိကွာများ ပြန်သွားယူသည် အသက် (၁၅)အရွယ်ကလေးအပါအဝင် ရွာသား(၄)ဦးအား စစ်ကောင်စီမှ ဖမ်းဆီးလိုက်သည်။ ရွာသား(၄)ဦးအား ကြိုးနှင့်တုတ်နှောင်ထားပြီး စစ်ကောင်စီတပ်ရှိရာ ဒေါတဒါးတောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ် နောင်ယားတွင် နေထိုင်ပြီး စစ်ပြေးရှောင်ပြည်သူများအား ကူညီပေးနေသည့် ရိုစီလင်းခေါ် မအိ၏ နေအိမ်သို့လာပြီး အိမ်တွင်ရှိသော ၎င်း၏မိခင်နှင့် မောင်လေးအပါအဝင် ပရဟိတလူငယ် (၃)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ စစ်ကောင်စီတပ်များသည် မအိမှ လာရောက်အဖမ်းခံမည်ဆိုလျှင် ထိုဖမ်းဆီးထားသော သူများအား ပြန်လည်လွတ်ပေးမည် ဖြစ်ကြောင်း ပြောသွားခဲ့သည်။

- ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ ရန်လိုတိုက်ခိုက်မှုများ

စစ်ကောင်စီသည် ဩဂုတ်လမှ အောက်တိုဘာလထိ တစ်ဖက်သတ်အပစ်ခတ်ရပ်စဲကြောင်း ကြေငြာခဲ့သော်လည်း လက်တွေ့တွင် KNDF နှင့် IDPs တို့ရှိရာနေရာများတွင် နယ်မြေရှင်းလင်းရေး တိုးမြှင့်လာပါသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ကရင်နီပြည်တွင် တိုက်ခိုက်မှုများရပ်တန့်ရန် ရည်ရွယ်ချက်မရှိကြောင်း ထင်ရှားပါသည်။

ဩဂုတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီတပ် တပ်မ ၆၆ သည် ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာမှ မာခရော်ရှေးကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ကရင်နီတပ်မတော်နှင့် ကရင်နီအမျိုးသားများ

ကာကွယ်ရေးတပ်တို့နှင့် တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၁) ဦးသေဆုံးပြီး (၂၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်။ ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီ တပ်များသည် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာသို့ လက်နက်ကြီးများဖြင့် အကြောင်းမရှိပဲ ပစ်ခတ်ပြီးနောက် ကျေးရွာထဲသို့ ဝင်ရောက်ကာ ဆိုင်အတွင်းရှိ ပစ္စည်းနှင့် ငွေများအား လုယူ သွားခဲ့သည်။

ဩဂုတ်လ ၄ ရက်နေ့တွင် ကရင်နီတပ်မတော်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်များအား နယ်မြေရှင်းလင်းရာလာသော စစ်ကောင်စီတပ် တပ်မ ၆၆ သည် ကရင်နီတပ်မတော်နှင့် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်တို့နှင့် ဒီးမော့ဆိုမြို့နယ် ခူးပရာတောင်နှင့် ဘီးသူ(အထက်) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ အချို့ရှိသည်။

ဩဂုတ်လ ၄ ရက်နေ့၊ နံနက် ၈:၄၅ မိနစ်အချိန်တွင် လွိုင်ကော်မြို့လယ် နောင်ယားသို့ စစ်ကောင်စီ တပ်များဝင်လာပြီး လူနေအိမ်များအား အကြောင်းမဲ့ ပစ်ခတ်မှုများပြုလုပ်သည့်အတွက် နေအိမ်အချို့ ပျက်စီးကာ လူငယ်အမျိုးသမီးတစ်ဦး၏ ဒူးတွင် လက်နက်ကြီး ထိမှန်ခဲ့သည်။

ဩဂုတ်လ ၆ ရက်နေ့ ညနေ (၁၀)နာရီအချိန် လွိုင်ကော်မြို့တွင် ဆိုင်ကယ်မောင်းနှင်လာသော လူငယ်အား စစ်ကောင်စီမှ လိုက်လံပစ်ခတ်မှုကြောင့် တစ်ဦးသည် ကျောတွင်ထိမှန်ပြီး တစ်ဦးသည် လက်မောင်းတွင် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြသည်။

ဩဂုတ်လ (၈) ရက်နေ့ ဖယ်ခုံမြို့နယ် ဘီးသူ(အထက်)နှင့် ဖရှုဆိုမြို့နယ် ဒိုမိုဆိုကျေးရွာအကြား ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် အင်အား (၃၀၀) စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀)ဦး ထက်မနည်း သေဆုံးသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ အတည်ပြုခဲ့သည်။

ဩဂုတ်လ (၉) ရက်နေ့ ညနေပိုင်းတွင် ဖရှုဆိုမြို့နယ် အနောက်ဖက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တို့ ဘီယာကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တရက်တည်းတွင် ပေါင်းလောင်းမြို့နယ်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်လာသည့် စစ်ကောင်စီတပ်သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တို့နှင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် လွယ်ဟွဲကျေးရွာနှင့် ကောင်းအိကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် လွိုင်ကော်မြို့ တိုက်(၆)လုံး(အစိုးရ)အဆောက်အအုံတွင် နေထိုင်ပြီး အာဏာဖိဆန်ရေးတွင်ပါဝင်သူ ဝန်ထမ်း ၁၂၀ ဦးအား စစ်ကောင်စီမှ နှင်ထုတ်လိုက်သည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ဖရူဆိုမြို့နယ် ထေးကလူဒေါကျေးရွာအနီးတွင် ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်မှ (၅)ဦး သေးဆုံးပြီး (၃) ဦး ဒဏ်ရာရရှိသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ငယ်အချို့နှင့် လက်နက်ကြီး တစ်လက် သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မှ အတည်ပြုသည်။ ထို့နောက် စစ်ကောင်စီမှ ၎င်းတို့၏ တပ်အင်အားများအား ဖရူဆိုမြို့နယ်တွင် ထပ်မံဖြည့်တင်းပြီး တရက်တည်းတွင် ဖရူဆိုမြို့နယ် ကဒါးလား ကျေးရွာအနီးတွင်လည်း ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲပြင်းထန်မှုကြောင့် ဒီးမော့ဆိုအခြေစိုက် ခြေလျင်တပ်ရင်း၊ ခလရ (၁၀၂) နှင့် ဖရူဆိုမြို့နယ် ခမရ (၅၃၁)တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုရွာမှ အမျိုးသမီးတစ်ဦးအား ပေါင်တွင် ထိမှန်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ် ညောင်ကုန်းရွာသားတစ်ဦးအား လက်မောင်းတွင် ထိမှန်ခဲ့သည်။



စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော ထီးပေါ်ဆိုအမျိုးသမီး ဓါတ်ပုံ - ကေတီ

ဩဂုတ်လ ၁၄ ရက်နေ့တွင် ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် ပအိုဝ်အမျိုးသားတပ်တို့သည် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်နှင့် မိုးမြဲ ပြည်သူ့ကာကွယ်ရေးတပ်၊ KNDFနှင့်KNPP တို့နှင့် ပင်ပုံကျေးရွာ၊ လွယ်ဟွဲကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲသည် ၁၁ နာရီအထိကြာပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ၂ ဦး ဒဏ်ရာရရှိကာ၊ စစ်ကောင်စီတပ်မှ (၅)ဦး သေးဆုံးပြီး (PNO) ဖက်မှ (၆) ဦး သေဆုံးခဲ့သည်။

ဩဂုတ်လ ၁၅ ရက်နေ့တွင် လွိုင်ကော်မှ ဖယ်ခုံသို့ စစ်ကား ၃၅ စီး၊ လူအင်အား (၁၀၀) ကျော်ဖြင့် စစ်ကူသွားသော စစ်ကောင်စီတပ်များသည် မိုးမြဲမြို့ ခေါင်းမိုင်းကျေးရွာတွင် ကရင်နီတပ်မတော်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တို့၏ ချုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။

• **နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူနှင့် လူသားချင်းကူညီထောက်ပံ့မှု အခြေအနေ**

ဆက်လက်ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် နေရပ်အိုးအိမ် ထွက်ပြေးတိမ်းရှောင်သူများ၏ ဦးရေမှာ ပိုတိုးလာသည်။ ဩဂုတ်လ ၁၂ ရက်နေ့တွင် ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် အနီးနားတွင်ရှိသော ကျေးရွာများမှ ၆၇၄ ဦးသည် တောထဲတွင် စစ်ပြေးရှောင်အဖြစ် ထွက်ပြေးခဲ့ရသည်။ စစ်ပြေးရှောင် ဦးရေများ ထပ်မံတိုးပွားလာမှုကြောင့် လူသားချင်း စာနာထောက်ထားသော အကူအညီများလည်း ပိုမိုလိုအပ်လာသည်။ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း လိုအပ်မှုများအပြင် စစ်ပြေးရှောင်စခန်းများတွင် ကိုဗစ်ရောဂါပြန့်နှံ့ တိုးပွားလာခြင်းကြောင့် လက်ရှိတွင် ဆေးဝါးအကူအညီများ အရေးတကြီးလိုအပ်နေပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း 'ဆင်' စစ်ပြေးရှောင်စခန်းတစ်ခုတွင် ကိုဗစ်ပိုးတွေ့လူနာ ၄၇ ဦးအထိ တွေ့ရှိခဲ့သည်။

• **ကရင်နီပြည်၏ ကိုဗစ်အခြေအနေ**

ကရင်နီပြည်၏ ကိုဗစ်အခြေအနေ (စကစ ကျန်းမာရေးဌာန)

ရက်စွဲ	ကိုဗစ်ပိုးတွေ့လူနာ	သေးဆုံးသည့် ဦးရေ
ဇွန် ၁၅ မှ ဇူလိုင် ၁၈၊ ၂၀၂၁	၁၅၇	၃
ဇူလိုင် ၁၉ မှ ဩဂုတ် ၁၊ ၂၀၂၁	၄၆၃	၂၀
ဩဂုတ် ၂ မှ ဩဂုတ် ၁၅၊ ၂၀၂၁	၄၂၅	၂၇

ကရင်နီပြည် ကိုဗစ်ဖြစ်ပွားသည့် နေရာ (ဇွန် ၁၅ - ဩဂုတ် ၁၅၊ ၂၀၂၁)

မြို့နယ်	ပိုးတွေ့လူနာ
လွိုင်ကော်	၇၄၅
ဖားဆောင်း	၂၅၈
ဘောလခဲ	၃၉
ဖရူဆို	၆

အပေါ်တွင် ဖော်ပြထားသော အခြေအနေသည် စစ်ကောင်စီထိန်းချုပ်ထားသည့် ဒေသအတွင်း တွင်သာဖြစ်ပြီး စစ်ပြေးရှောင်စခန်းကဲ့သို့သော အခြားဒေသများ ထည့်သွင်းပါဝင်ခြင်း မရှိချေ။ ထို့ကြောင့် ဖော်ပြထားသော ကိန်းဂဏန်းသည် မြေပြင်မှာထက် များစွာ နည်းနေနိုင်သည်။ ကရင်နီလူထုကြားတွင် ကိုဗစ်ရောဂါပြန့်ပွားမှု အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းကြောင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ ထုတ်ပြန်ကြေညာချက် တစ်စောင်ထုတ်ပြန်ကာ ကရင်နီပြည်သူများအား လျှင်မြန်သော အကူအညီများပေးနိုင်ရန် နိုင်ငံတကာ အစိုးရများ၊ လူသားချင်းစာနာထောက်ထားမှု ကူညီသော အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့ များနှင့် နိုင်ငံခြားများသို့ ရေးသားတောင်းဆိုခဲ့သည်။

Contact persons:

Khu Ko Reh Tel: +668 2196 2258
Ruby Tel: +666 3184 2980
Email: kcsn2010@gmail.com